

မာတိကာ

■ အရှင်ဥက္ကံသမာလာ၏ အဖွင့်အမှာစာ

(ပထမပိုင်း)

၁။ ပရမတ္ထတရား(၄)ပါး
 ၂။ သင်္ခတပရမတ်နှင့်အသင်္ခတပရမတ်
 ၃။ ပရမတ်နှင့်ပညတ်အကြောင်း
 ၄။ ပညတ်သဘောအနှစ်ချုပ်
 ၅။ ပညတ်သည် သမ္မုတိသစ္စာ
 ၆။ သမ္မုတိသစ္စာသည်လောကကြီးကိုထိန်းကျောင်းပေးသည်
 ၇။ ပညတ်အသုံးဌာန(၈)နာန
 ၈။ နာမ်နှင့်ရုပ်
 ၉။ နာမ်အကြောင်း
 ၁၀။ စိတ်အကြောင်း
 ၁၁။ စေတသိက်အကြောင်း
 ၁၂။ စေတသိက်၏သဘာဝ
 ၁၃။ စိတ်ဖြစ်တိုင်းပါဝင်သော စေတသိက်(၇)ပါး
 ၁၄။ ရုပ်တရားများအကြောင်း
 ၁၅။ မဟာဘုတ်နှင့်ဥပါဒါရုပ်

၁၆။ အခြေခံသိထားသင့်သောရုပ်များ
 ၁၇။ မဟာဘုတ်(၄)ပါး
 ၁၈။ ဓာတ်ကြီး(၄)ပါးတို့၏ ဂုဏ်သတ္တိ
 ၁၉။ ခွဲစိတ်၍မရသော ရုပ်(၈)ပါး
 ၂၀။ အကြည်ရုပ်(၅)ပါး
 ၂၁။ အာရုံရုပ်(၇)ပါး
 ၂၂။ ဝိပဿနာရှုကွက်ရုပ်(၁၂)ပါး
 ၂၃။ နိဗ္ဗာန်ပရမတ်
 ၂၄။ ရုပ်နာမ်တို့ကို ခန္ဓာဖွဲ့ခြင်း
 ၂၅။ ခန္ဓာ(၅)ပါး
 ၂၆။ ဥပါဒါနက္ခန္ဓာ(၅)ပါး
 ၂၇။ ဒွါရ(၆)ပါးမှာ ဥပါဒါနက္ခန္ဓာ
 ၂၈။ ဒွါရ(၆)ပါးနှင့်စပ်လျဉ်း၍ စွဲလမ်းမှုဖြစ်ပုံ
 ၂၉။ ရုပ်နာမ်တို့ကို အာယတနဖွဲ့ခြင်း
 ၃၀။ ရုပ်နာမ်တို့ကို ဓာတ်ဖွဲ့ခြင်း
 ၃၁။ ဒွါရ၊ အာရုံ၊ ဝိညာဏ်
 ၃၂။ ဒွါရနှင့်အာရုံတို့ ထိတိုက်၍ အသိစိတ်ဖြစ်ပေါ်ပုံ
 ၃၃။ ရုပ်၊ နာမ်၊ နိဗ္ဗာန်တို့ကို သစ္စာဖွဲ့ခြင်း
 ၃၄။ မဂ္ဂသစ္စာ မဂ္ဂင်(၈)ပါး
 ၃၅။ လောကီမဂ်နှင့် လောကုတ္တရာမဂ်
 ၃၆။ ဝိပဿနာဉာဏ်၏ မဂ်အမည်(၃)မျိုး
 ၃၇။ သစ္စာ(၄)ချက် တစ်ပြိုင်နက်သိ
 ၃၈။ သမ္မာဒိဋ္ဌိမဂ္ဂင်(၆)ပါး

၃၉။ အရေးကြီးသော သမ္မာဒိဋ္ဌိမဂ္ဂင်(၃)ပါး
 ၄၀။ ပဋိစ္စသမုပ္ပါဒ်တရားတော်
 ၄၁။ ပဋိစ္စသမုပ္ပါဒ်သိမှတ်ဖွယ်(၉)မျိုး
 ၄၂။ နည်း (၄)ပါး
 ၄၃။ ပဋိစ္စသမုပ္ပါဒ်အနှစ်ချုပ်
 ၄၄။ အကျိုး(၅)ပါး တစ်ပြိုင်နက်ဖြစ်
 ၄၅။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ(၁၂)ပါး ဇယား
 ၄၆။ နိဝရဏ(၆)ပါး
 ၄၇။ သံယောဇဉ်(၁၀)ပါး
 ၄၈။ ကိလေသာ(၁၀)ပါး
 ၄၉။ ကိလေသာဖြစ်ပုံ(၃)ဆင့်
 ၅၀။ အနုသယကိလေသာ(၂)မျိုး
 ၅၁။ ပဟာန်(၃)မျိုး
 ၅၂။ လက္ခဏာယာဉ်(၃)ပါး
 ၅၃။ သတိပဋ္ဌာန်(၄)ပါး
 ၅၄။ ဉာဏ်စဉ်(၁၆)ပါး
 ၅၅။ နိဗ္ဗာန်ကို အာရုံပြုသောဉာဏ်(၃)ပါး
 ၅၆။ ဝိသုဒ္ဓိ(၇)ပါး
 ၅၇။ ဝိသုဒ္ဓိနှင့်ဉာဏ်စဉ် ယှဉ်တွဲပြခြင်း
 ၅၈။ ပရိညာ(၃)ပါး
 ၅၉။ လောကုတ္တရာစိတ်(၈)ပါး

၅၇ (ဒုတိယပိုင်း)
 ၅၉
 ၆၀ ၆၀။ ဝိပဿနာရှုနည်း ၁၀၂
 ၇၁ ၆၁။ မဟာစည်ဆရာတော်ဘုရားကြီး၏သတိပေးစကား ၁၀၂
 ၇၂ ၆၂။ ဝိပဿနာရှုနည်း(ရှုပွားပုံများ) ၁၀၄
 ၇၄ ၆၃။ နှာခေါင်းဝ ပင်တိုင်ထား ၁၀၅
 ၇၉ ၆၄။ ဝမ်းဗိုက် ပင်တိုင်ထား ၁၀၆
 ၈၀ ၆၅။ စကြိုလျှောက် ရှုမှတ်နည်း ၁၀၈
 ၈၀ ၆၆။ ထိုင်၍ ရှုမှတ်နည်း ၁၁၃
 ၈၁ ၆၇။ မတ်တတ်ရပ်၍ ရှုမှတ်နည်း ၁၁၄
 ၆၈။ ဣရိယာပုထ်ချင်း အကူးအပြောင်း ရှုမှတ်နည်း ၁၁၄
 ၆၉။ ဝေဒနာရှုမှတ်နည်း (၃)နည်း ၁၁၅
 ၈၃ ၇၀။ အထွေထွေအသေးစိတ်အမူအရာများကို ရှုမှတ်ပုံ ၁၁၅
 ၈၆ ၇၁။ ခြုံငုံအကျဉ်းချုပ် ၁၁၆
 ၉၀ (တတိယပိုင်း)
 ၉၃
 ၉၄ ၇၂။ ဝိပဿနာလုပ်ငန်းစဉ်မှာ ဉာဏ်စဉ်များဖြစ်ပေါ်ပုံ ၁၂၀
 ၉၅ ၇၃။ ဓမ္မဉာဏ်စဉ်(၁၆)ပါး အဓိပ္ပါယ်အကျဉ်းချုပ် ၁၂၁
 ၉၅ ၇၄။ နာမရူပပရိစ္ဆေဒဉာဏ် ၁၂၁
 ၉၆ ၇၅။ ပစ္စယပရိဂ္ဂဟဉာဏ် ၁၂၂
 ၉၈ ၇၆။ သမ္မသနဉာဏ် ၁၂၃
 ၇၇။ ဥဒယဗ္ဗယဉာဏ် ၁၂၄

၇၈။ ဘင်္ဂဉာဏ် ၁၂၆
 ၇၉။ ဘယဉာဏ် ၁၂၇
 ၈၀။ အာဒိနဝဉာဏ် ၁၂၈
 ၈၁။ နိဗ္ဗိဒါဉာဏ် ၁၂၈
 ၈၂။ မုဉ္ဇိတုကမျတာဉာဏ် ၁၂၈
 ၈၃။ ပဋိသင်္ခါဉာဏ် ၁၂၉
 ၈၄။ သင်္ခါရပေက္ခာဉာဏ် ၁၂၉
 ၈၅။ အနုလောမဉာဏ် ၁၃၀
 ၈၆။ ဝုဋ္ဌာနဂါမိနိဝိပဿနာ ၁၃၁